


Lai Puaipi Puah


ရိုးရာပွဲတော်ဆင်နွှဲကြမယ်





Nupi na tsang phonak
ar in tsik, ar in tsik.


ဘွားဘွားနေလှန်းထားတဲ့စပါးတွေ
ကြက်စားကုန်ပြီ၊ ကြက်စားကုန်ပြီ။



J


A ar ah zong ee ee
mu in dan, mu in dan.

အဲဒီကြက်ဘယ်မှာလဲ
စွန်ကြီးချီသွားပြီ၊ စွန်ကြီးချီသွားပြီ။



A mu ah zong ee ee
thing ah khop, thing ah khop.

အဲဒီစွန့်ကြီးကဘယ်မှာလဲ
သစ်ကိုင်းပေါ်မှာ နားပါတယ်၊ သစ်ကိုင်းပေါ်မှာ နားပါတယ်။



A thing ah zong ee ee
mei in kang, mei in kang.

အဲဒီသစ်ကိုင်းဘယ်မှာလဲ
မီးကလောင်သွားပြီ၊ မီးကလောင်သွားပြီ။




A mei ah zong ee ee
ti in tsuh, ti in tsuh.

အဲဒီမီးက ဘယ်မှာလဲ
ရေဖြင့်ငြိမ်းသတ်လိုက်ပြီ၊ ရေဖြင့်ငြိမ်းသတ်လိုက်ပြီ။




A ti ah zong ee ee
hawr in lan, hawr in lan.

အဲဒီရေက ဘယ်မှာလဲ
ချောင်းထဲပါသွားပြီ၊ ချောင်းထဲပါသွားပြီ။




A hawr ah zong ee ee
sial in duut, sial in duut.

အဲဒီချောင်းက ဘယ်မှာလဲ
နွားနောက်ကြီးက သောက်ကုန်ပြီ၊ နွားနောက်ကြီးက သောက်ကုန်ပြီ။




A sial ah zong ee ee
khuam ah khit, khuam ah khit.

အဲဒီနွားနောက်က ဘယ်မှာလဲ
တိုင်မှာချည်ထားပြီ၊ တိုင်မှာချည်ထားပြီ။



Khuam ah khit nak sial in
Lai puai pi puah, Lai puai pi puah.

တိုင်မှာချည်တဲ့နွားနောက်နဲ့
ရိုးရာပွဲတော်ဆင်နွဲမယ်၊ ရိုးရာပွဲတော်ဆင်နွဲမယ်။





ဘွဲ့လ်ခေါ်(ချင်း)စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

